

ဘေးကင်းစွာအိပ်စက်ခြင်း

ဒီလိုအိပ်စက်စေခြင်းဖြင့် သူတို့ကို သက်ရှည်ကျန်းမာစေနိုင်ပါတယ်။

တစ်ယောက်တည်း၊ ပက်လက်အနေအထားနဲ့ ကလေးခုတင်မှာ သိပ်ရပါမယ်။

တရားအိပ်ချိန်တိုင်း၊ ညတိုင်း၊ အချိန်တိုင်း။



Emily Broady အား ဂုဏ်ပြုသောအားဖြင့် 2019 ခုနှစ်တွင် ဘေးကင်းမှုမရှိသော အိပ်စက်မှုပတ်ဝန်းကျင်အတွင်း အသက်ဆုံးရှုံးခဲ့ရသူ



# ဘေးကင်းစွာအိပ်စက်ခြင်းက အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်။



ကလေးကို စောင့်ရှောက်သူ ဘယ်သူပဲဖြစ်နေပါစေ ဘေးကင်းစွာအိပ်စက်စေပါ။ ဒီနေရာမှာ ကလေးထိန်းတွေ၊ ကလေးစောင့်ရှောက်မှုပေးသူတွေ၊ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေပါဝင်ပါတယ်။ ကလေးကို တရေးသိပ်သူ သို့မဟုတ် ညဘက်သိပ်သူတွေနဲ့ စကားပြောပါ။

ကလေးပြုစုစောင့်ရှောက်မှုနဲ့ ဘေးကင်းစွာအိပ်စက်ခြင်း လုပ်ဆောင်စရာစာရင်းအတွက် [safesleep.health.in.gov](https://safesleep.health.in.gov) ကို ဝင်ရောက်ကြည့်ရှုပါ။

ကလေးအတွက် ဘေးကင်းစွာအိပ်စက်ခြင်း -

တစ်ယောက်တည်း၊ ပက်လက်အနေအထားနဲ့  
ကလေးခုတင်မှာ သိပ်ရပါမယ်။

တရေးအိပ်ချိန်တိုင်း၊ ညတိုင်း၊ အချိန်တိုင်း။

Sarah က သူ့ရဲ့အကြောင်းကို  
သမီးဖြစ်တဲ့ Emily ကိုပြောပြတာကို နားဆင်ဖို့  
စတင်နဲ့ဖတ်ပါ။

